

## မာတိကာ

- မြန်မာပြန်သူ၏ အမှာစာ
- ထုတ်ဝေသူ၏ အမှာစာ

အပိုင်း (၁) ခန္ဓာကိုယ်တွင်းရှိ ကျိန်းမာရေးအဖွဲ့

အခန်း [၁] မုတ်သနနည်တော်အတွင်းက နိဒါန်းစကား  
ကျိန်းမာရေးခြော်၏ ရုပ်ပုံထွားများ  
(ခရစ်စတင်း)

အခန်း [၂] အမေရိအာန်သံတော်မှသည် အိမ်နောက်ပေးဆီသို့  
ကျိန်းမာရေးခြော်၏ ရုပ်ပုံထွားများ  
(ဟာပေးနှင့်ဖီးလစ်)

အခန်း [၃] သက်သေခံအထောက်အထားများ  
ကျိန်းမာရေးခြော်၏ ရုပ်ပုံထွားများ  
(အယ်လ်)

အခန်း [၄] ဆေးပညာဆိုင်ရာ အဆိုးမြှင့်ဝါဒ  
ကျိန်းမာရေးခြော်၏ ရုပ်ပုံထွားများ  
(ရွှေနှစ်)

အခန်း [၅] ခန္ဓာကိုယ်၏ ကျိန်းမာရေးအဖွဲ့  
ကျိန်းမာရေးခြော်၏ ရုပ်ပုံထွားများ  
(အိုလီဗာ)

အခန်း [၆] ခန္ဓာကိုယ်၏ ကျိန်းမာရေးလုပ်ငန်းအတွင်းစိတ်၏အခန်းကဏ္ဍ၊  
ကျိန်းမာရေးခြော်၏ ရုပ်ပုံထွားများ  
(ဟာရီရှင်း)

အခန်း [၇] ကျိန်းမာရေးခြော်၏ သဘာဝ  
ကျိန်းမာရေးခြော်၏ ရုပ်ပုံထွားများ (ဂျိုင်)  
ကျိန်းမာရေးခြော်၏ ရုပ်ပုံထွားများ (အီသန်)  
ကျိန်းမာရေးခြော်၏ ရုပ်ပုံထွားများ (အီဗာ)

အပိုင်း (၂) ခန္ဓာကိုယ်၏ ကျိန်းမာရေးအဖွဲ့၊ ကို  
အကောင်းဆုံးဖြစ်စေခြင်း

အခန်း [၈] ခန္ဓာကိုယ်၏ ကျိန်းမာရေးအဖွဲ့၊ ကို အကောင်းဆုံးဖြစ်စေခြင်း ၁၈၉

အခန်း [၉] ကျိန်းမာရေးသော အစားအစာ ၂၀၁

အခန်း [၁၀] အဆိပ်အတောက်များမှ ကိုယ်ကိုယ်ကာကွယ်ခြင်း ၂၂၉

အခန်း [၁၁] တော်နှစ်အားဆေးများ စားသုံးခြင်း ၂၂၅

အခန်း [၁၂] လျှပ်ရှားခြင်းနှင့် အနားယဉ်ခြင်း ၂၂၇

အခန်း [၁၃] စိတ်နှင့် ဂိဉာဏ် ၂၂၉

အခန်း [၁၄] အကောင်းဆုံးကျိန်းမာရေးဆွမ်းအားရရှိစေပည့် ၃၁၃  
ရှစ်ပတ်စာအစိအစ်

အပိုင်း (၃) နာမကျိန်းမြှင့်ခွဲသော်

အခန်း [၁၅] ပုန်ကန်သော စုံပြုတိရောက်များ ချမှတ်ရေး ၃၂၅

အခန်း [၁၆] တဗြားဆေးနည်းများ ၃၃၉

အခန်း [၁၇] ဇော်မြှင့်သော လျှော့တို့၏ ကျင့်စဉ်စနစ်ပါး ၃၄၁

အခန်း [၁၈] အထွေထွေရောက်ဝေအနာများကို ကုသခြင်း ၃၄၅

အခန်း [၁၉] ကင်ဆာရောဂါ  
ရောက်ဆောင်လွှာစကား  
(လွှာဖွဲ့အစည်းအတွက်ဆေးသွေ့န်းများ) ၃၅၁